

ချမ်းမော ကဲ <khyit maw:> 喜爱: ~ ဖွှေတောင်းသော 可爱的……

ချမ်းမန်ရှုံး၏ နဲ့ <khyit man' shin'> [英·缅 chipmunk + ရှုံး] 【动】金花鼠(北美产的一种小松鼠)

ချမ်းမြှုံးနှိုး ကဲ <khyit myat no:> 热爱,珍爱

ချမ်းရေးဆို ကဲ <khyit yei: hso> 求爱

ချမ်းရိပ်ပြု၏ နဲ့ <khyit yeit myon> 谈恋爱的地方; 可爱的地方

ချမ်းရှင် နဲ့ <khyit shin> 亲爱的主人

ချမ်းသား နဲ့ <khyit tha:> ①释迦牟尼对弟子的称呼  
②(对儿子、弟子或男青年、晚辈的昵称)孩子

ချမ်း I နဲ့ <khyin> 酸 II နဲ့ <khyin> 酸的东西 III ကဲ <khyin> ①发酸 ②粗野,坏 ③厌恶,讨厌: ယူကို ~ တဲ့လတော်တော်များနေပြီ။ 讨厌他的人已经相当多了。

ချမ်းချမ်းထူးထူး ကဲ <khyin gyin tu: du:> 不管情况怎么坏: ~ မူးလျှော်ပြီးရော့။ (成)管他三七二十一,求得一醉万事休。

ချမ်းဇော် နဲ့ <khyin zaw> 馊,酸臭: ~ နံနေသည့်ထမ်း: 馊的饭

ချမ်းဇော်ကား နဲ့ <khyin saw ga:> ①【植】榅桲属植物也称 တောင်ငွေးပင် Cydonia cathayensis Hemsl ②用辣椒面、罗望子和虾酱油调配成的佐料

ချမ်းစုတ် နဲ့ <khyin sout> 酸

ချမ်းစုတ်စုတ် ကဲ <khyin sout sout> 酸溜溜地: ~ နှုန်းမှုစား: ထို့မျှကောင်းဘူး။ 酸溜溜的,一点也不好吃。

ချမ်းစိမ် ကဲ <khyin sein> ①(把蔬菜等)泡酸 ②(喻)把话拖长: ဝကားကို ~ ရှုံးပြောတတ်သည်။ 他说话总是长篇大论。

ချမ်းဆား နဲ့ <khyin hsa:> 酸咸的味道

ချမ်းအူး I နဲ့ <khyin zu:> 极酸;酸臭 II ကဲ <khyin su:> 恶火

ချမ်းတောက်နှယ်စုတ် နဲ့ <khyin taut nwe.zout> 【植】一种蔓生植物,开紫花

ချမ်းတောက်မူးစုတ် နဲ့ <khyin taut mwei: zout> = ချမ်းတောက်နှယ်စုတ်

ချမ်းဝန်းပင် နဲ့ <khyin dan: bin> 【植】蔓阿檀 Freycinetia Angustifolia

ချမ်းဝါးမူး နဲ့ <khyin baun> 洋麻, 其叶有酸味, 可做酸菜 Hibiscus, Sabdariffa; (The deccan hemp, Ambari hemp, Indian hemp) 有: ~ ကြီးး ~ ခါးး ~ နီးး ~ ပြီး ~ ရိုင်းး ~ ရွက်ဝိုင်းး ~ လက်ခြားးမာတ် ~ ဝန်းး ~ မိုလတ် ~ မရှုံးဘိုး ~ 等多种

ချမ်းပစ် နဲ့ <khyin byit> 【植】羊蹄甲属植物 Bauhinia Malabarica, Roxb 也写作 ချမ်းပျစ် 或 ချမ်းပြစ်

ချမ်းပြွဲတ် ကဲ <khyin pyout> 酸洗(使银器光亮的洗涤法, 把银器放入罗望子与盐的溶液中煮)

ချမ်းပတ် နဲ့ <khyin bat> ①酸菜, 泡菜 ②(喻)受人唾弃者: ပြည်သူ့ ~ 被人民唾弃的人

ချမ်းပြု၏ ကဲ <khyin phyon' byon'> 酸溜溜地

ချမ်းပြုးပြုး ကဲ <khyin phyon: byon:> = ချမ်းပြု၏

ချမ်းယှတ် နဲ့ <khyin yout> 【植】一种嘉榄属树。木材可做箱子、鼓乐器, 用在船上; 树皮可鞣革 Garuga Pinnata

ချမ်းရည် နဲ့ <khyin yi> 唾液

ချမ်းရည်ဟင်း နဲ့ <khyin yei hin:/khyin yi hin:> 酸味汤

ချမ်းရည်အိတ် နဲ့ <khyin yi eit> 【解】唾液腺

ချမ်းရှုံး ကဲ <khyin sha' sha'> (味道)酸溜溜: ~ ရွှေပိုင် 稍带酸味的香槟酒

ချမ်းသားနပ် နဲ့ <khyin th- nat> 一种凉拌酸菜(用葱油、炸蒜和酸菜拌成)

ချမ်းသီး နဲ့ <khyin dhi:> 酸的果子

ချမ်းဟင်း နဲ့ <khyin hin:> 酸味菜

ချမ်း ကဲ <khyin:> ①靠近,走近: သန်းခေါင် ~ သွားလေ သည်။ 到半夜。②弄窄:ကျော်အောင် ~ သည်။ 弄窄,概括。③紧连,紧靠 ④夫妻破镜重圆: လင်မယားပြန် ~ သည်။ 夫妇言归于好。

ချမ်းကပ် ကဲ <khyin: kat> 向……靠近,走近: သူသည်ကျွန်တော်အနီး ~ လာသည်။ 他来到我身旁。

ချမ်း I နဲ့ <khyi'> ①体质虚弱: လူမော် ~ နေသည်။ 病人很虚弱。②(书)烦恼,忧虑 II ပဲ <gyi'> 加重语气用的语尾助词: စိတ်ပူး ~ ॥ 太叫人担心了。/ လူတိုင်းသေရ ~ သေးရဲ့ ॥ 唉,人总是要死的啊!

ချမ်းချွဲ့ချွဲ့နှင့် ကဲ <khy' gyi' ne' ne'> 虚弱,有气无力

ချမ်းချွဲ့ချွဲ့နှင့်သည် ကဲ <khyi' gyi' ne' ne'> = ချမ်းချွဲ့နှင့်

ချမ်းချွဲ့ပါးပါး ကဲ <khyi' gyi' pa: ba:> = ချမ်းချွဲ့နှင့်

ချမ်းနဲ့ နဲ့ <khy' ne'> 虚弱,薄弱: အင်အား ~ သည်။ 力量薄弱。/ ~ ချက် 弱点

ချွဲ့နဲ့ချွဲ့နှင့် ကဲ <khyi' ne' khyi' ne'> = ချမ်းချွဲ့နှင့်

ချွဲ့နှင့် နဲ့ <khyi' ne'> = ချွဲ့

ချမ်း I နဲ့ <khyi> ①线,纱线、毛线、丝线等 ②线状物: နေရာင် ~ 光线 II ကဲ <khyi> ①绑、扎,捆,缠,牢固地栓住 ②许配 ③(罕)命名,称为: နာမ ~ ၏။ 命名。④拥有(白象) III ပဲ <khyi/gyi> ①在两个意义相反的词后加 ချမ်း 表示“时而……时而……”,“忽而……忽而……”: ထွက် ~ ဝင် ~ 时入时出 / မြေး ~ ကို ~ 时起时伏, 时隐时现 / မိုတ် ~ လင်း ~ 忽明忽暗 / သွား ~ လော် ~ 来来往往 / ရှုံး ~ နှုပ် ~ 反复无常, 出尔反尔②表示肯定,加强语气: အကသား ~ ဦးမည်။ 要